

## KIS9 (2010) Full version to FAKE BETA version

Kaspersky Anti Virus (KAV) ကို ဗားရှင်း ၆ ကနေ စသုံးဖူးပါတယ်။ နောက်ပိုင်းမှာတော့ KAV ကနေ KIS (Kaspersky Internet Security) ကို ဗားရှင်း ၇ ကစပြီး ပြောင်းသုံးခဲ့ပါတယ်။ KIS7 တုန်းကတော့ Whitelister (No more blacklister) ရှိခဲ့တော့ လိုင်စင်ကီးတွေ ဘလက်လစ် ဖြစ်မသွားစေဘဲ အဆင်ပြေပြေ သုံးနိုင်ခဲ့ပါတယ်။



နောက်ပိုင်းမှာတော့ KIS8 (2009), KIS9 (2010) ကို ပြောင်းသုံးလာတဲ့ခါမှာ အဆင်ပြေပြေ အလုပ်လုပ်တဲ့ Whitelister (No more blacklister) ရှာမတွေ့တော့ အတော်ကို ဒုက္ခရောက်ရပါတယ်။ အသစ် ဒေါင်းလုတ် ထည့်သွင်းသမျှ ကီးတွေက တရက်နှစ်ရက်လောက်မှာဘဲ ဘလက်လစ်တွေ ဖြစ်ဖြစ်သွားပါတယ်။

အခုကျနော်လက်ရှိသုံးနေတာ KIS9 (2010) ပါ။ ကျနော်က Full version install ထည့်သွင်းထားပြီး Beta version အဖြစ် Registry ထဲမှာ ပြောင်းထားပေးလိုက်ပါတယ်။ ဆိုတော့ကာ ရက် ၃၀ ပြည့်တိုင်းမှာ Beta အစမ်းဗားရှင်းကနေ ဝယ်သုံးတဲ့ ဗားရှင်းကို ပြောင်းခိုင်းပါတယ်။ သို့သော် ပြဿနာ မရှိပါဘူး။ Beta version license ကိုသာ ထပ်ခါထပ်ခါ ပြန်ရွေးပေးနိုင်ပါတယ်။


(ဒီပိုင်းမှာတော့ KIS9 (2010) install ထည့်သွင်းတာကို မရေးတော့ဘဲ လိုင်စင်ကီး သက်တမ်းကုန်သွားသူတွေ beta လိုင်စင် ရက် ၃၀ ကို အမြဲသုံးလို့ ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှင်းပြပါမယ်။ (ဒီနည်းကို KIS - KAV9 (2010), KIS - KAV8 (2009) အားလုံးမှာ သုံးနိုင်ပါတယ်။)

အဲဒီအတွက် ...


1. System tray ထဲက KIS icon ကို double click လုပ်ပြီးဖွင့်။
2. နောက်ပေါ်လာတဲ့ box ညာဘက်အပေါ်ခေါင်းနားက Setting ကို ဖွင့်။
3. နောက်ထပ် box ထဲမှာ
  - Options ကို ကလစ်။
  - Enable Self-Defense ကို Uncheck လုပ်။ (အမှတ်ခြစ်ထားတာ ဖြတ်။)
  - Apply & OK လုပ်။



4. Start > Run လုပ်ပြီး regedit လို့ ရိုက်ထည့်။ OK လုပ်။ Registry Editor ဖွင့်လာပါမယ်။
5. Find (Ctrl F) လုပ်ပြီး ပေါ်လာတဲ့ box မှာ ProductStatus လို့ ရိုက်ထည့်။ Find Next ကို ကလစ်။
6. ရှာတွေ့လာတဲ့ Product status ကို double click ပါ။
7. ပေါ်လာတဲ့ box မှာ Release ဖြစ်နေတာတွေ့ပါမယ်။ အဲဒီ Release အစား Beta လို့ ပြောင်းပြီး OK လုပ်။



8. System tray ထဲက KIS icon ကို double click လုပ်ပြီးဖွင့်။
9. License: ??? ကို ဖွင့်။
10. ပေါ်လာတဲ့ box မှာ လိုက်စင်ကီးရှိနေရင် ဖျက်ပစ်ပါ။ (မိန်းပြထားတဲ့နေရာကို ကလစ်ပြီး delete လုပ်ပါ။)



11. ပေါ်လာတဲ့ box မှာ Activate new license ကို ကလစ်။
12. နောက် box မှာ Activate beta license ကို ကလစ်ပြီး Next ကို ကလစ်။
13. Beta license activate လုပ်တာကို ခဏစောင့်ပြီးရင် ရက် ၃၀ လိုင်စင်ထပ်ရလာပါမယ်။ Finish ကို ကလစ်ပါ။
14. နောက်ပိုင်း ရက် ၃၀ တိုင်းမှာ ဒီနည်းအတိုင်း ထပ်ပြီး သက်တမ်းတိုးပေးနိုင်ပါတယ်။

